

# Psa

## Chapter 35

Burmese Interlinear

Reference: Burmese Judson Bible (1835)

၁။ တိုကသဒိုကသတတ်မူ [H3401](#) ငါ-နှင့်-တိုကသဒိုကသသူ [H0853](#) ကို ယဟေဓဝါ [H3068](#) တိုကသဒိုကသတတ်မူ [H7378](#) -ဒါဝိဒ်-၏ [H1732](#)  
 : 'ကူကူ [H0853](#)  
 ငါ-နှင့်-တိုကသဒိုကသသူ

အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့ကို ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့ကို စစ်တိုက်သောသူတို့ကို တိုက်တတ်မူပါ။

: 'ကူကူ [H5833](#) -ဌ်-ငါ-၏-အကူအညီ [H7291](#) ကူကူ [H0853](#) -နှင့်-ထတတ်မူ [H4043](#) ကူကူ [H2388](#) အကူအကူယသ [H4043](#) ဆုပ်ကိုင်တတ်မူ [H2388](#)

ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတတ်မူပါ။

၃။ -ငါ-၏-ဝိညာဉ်-ကို [H5315](#) ပြောတတ်မူ [H0559](#) ငါ-၏-နိပဿစကသသူ [H7291](#) -သို့-ဆီ [H7125](#) -နှင့်-ပိတသ [H5462](#) လုံ [H2595](#) -နှင့်-ထုတသယူ [H7324](#)  
 : 'အူ [H0589](#) ကူကူ [H3444](#)  
 ငါ ကိုယ်တော်-၏-ကယသတသသခြင်း

အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတတ်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။

၄။ ငါ-၏-ဝိညာဉ် [H5315](#) ရှာဖွေသူ [H1245](#) -နှင့်-အရှုကသကကြကသစေ [H3637](#) ရှုကသကကြကသကကြိမ် [H0954](#)  
 : 'ကူကူ [H0853](#) ကူကူ [H2803](#) ကူကူ [H2659](#) ကူကူ [H0268](#) ကူကူ [H5472](#)  
 ငါ-၏-အဆိုး ကြည့်သသူ -နှင့်-ရှုကသကကြကသစေ နှောကသ နှောကသဆုတသကကြိမ်

အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကပြါစသော။ အကျွန်ုပ်ကို အနုတရားပုဂ္ဂိုလ်တို့က ကြည့်သောသူတို့သည် လှံခြင်းကို ခံ၍ ရှက်ကကြကခြင်းသို့ ရောက်ကပြါစသော။

၅။ မောင်းထုတသ [H3068](#) ယဟေဓဝါ [H3068](#) -နှင့်-ကောင်းကသတမနသ [H4397](#) လေ [H7307](#) -ရှု-၌ [H6440](#) -ကဲ့သို့-ဖွဲ့ [H4671](#) ဖြေထုကကြိမ် [H1961](#)

ထိုသူတို့သည် လတိုက်သောဖွဲ့ကဲ့သို့ ဖြေထုကပြါ စသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှုံ့ပါစသော။

ကံ့ကံ့	အနုကံ့	ကံ့ကံ့ကံ့ကံ့	အနုကံ့	ကံ့ကံ့	ကံ့ကံ့	6
ယဟေဓဝါ	-နံ့-ကောင်းကင်သတမနသ	-နံ့-ချစ်သားသေ	အမိုကသ	သူတို့-၏-လမ်း	ဖဏ္ဍိသစသော	
<a href="#">H3068</a>	<a href="#">H4397</a>	<a href="#">H2519</a>	<a href="#">H2822</a>	<a href="#">H1870</a>	<a href="#">H1961</a>	

: ကံ့ကံ့  
 သူတို့-ကို-လိုကသစေ  
[H7291](#)

သူတို့သွားသလမ်းသည် မိုက်သလမ်း၊ ချစ်သလမ်းဖြစ်ပါစေ။ ထာဝရ ဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေ။

ကံ့ကံ့	ကံ့ကံ့	ကံ့	ကံ့ကံ့	ကံ့ကံ့	ကံ့	7
သူတို့-၏-ပိုကသကနသ	တွင်းကျင်း	-ငါ-ကို	ပိုကသထား	အကခြင်းမှ	-အဘယ်ကခြင်းဆိုသော်	
<a href="#">H7568</a>	<a href="#">H7845</a>		<a href="#">H2934</a>	<a href="#">H2600</a>		

: နံ့နံ့  
 -ငါ-၏-ဝိညာဉ်-ကို  
[H5315](#)

ကံ့ကံ့ ကံ့ကံ့  
 တူးလှောင် အကခြင်းမှ  
[H2658](#) [H2600](#)

အကခြင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျင့်ကွင်းကို ပိုကထားပြုပါ။ အကခြင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကပြုပါ။

ကံ့ကံ့	ကံ့ကံ့	ကံ့	ကံ့	ကံ့	ကံ့	8
-ထို	-နံ့-သူ-၏-ပိုကသကနသ	သိ-မညသ	မ	ပျက်သဆုံးခြင်း	သူ-အပေါ်-လာစသော	
	<a href="#">H7568</a>	<a href="#">H3045</a>	<a href="#">H3808</a>		<a href="#">H0935</a>	

: ကံ့  
 -၌-၎င်း

ကံ့ကံ့ ကံ့ကံ့  
 -၌-ပျက်သဆုံးခြင်း  
[H5307](#)

ကံ့ကံ့ ကံ့ကံ့  
 သူ-ကို-ဖမ်းယူသာ ပိုကသထား  
[H3920](#) [H2934](#)

ထိုသို့သောသူသည် အမှတ်တမဲ့ပျက်စီးခြင်းသို့ ရောက်ပါစေ။ မိမိပိုကထားသောကျင့်ကွင်းသည် မိမိကိုကျင့်မိပါစေ။ မိမိတွင်းထဲသို့ မိမိကျပါ စေ။

ကံ့ကံ့	ကံ့ကံ့	ကံ့	ကံ့	ကံ့	9
ရွှင်သလနသား-မညသ	-ယဟေဓဝါ-၌	ဝမ်းမခြောက်သ-မညသ	-နံ့-ငါ-၏-ဝိညာဉ်		
<a href="#">H7797</a>	<a href="#">H3068</a>	<a href="#">H1523</a>	<a href="#">H5315</a>		

: ကံ့ကံ့  
 -၌-ကိုယ်တော်-၏-ကယသတင်သခြင်း  
[H3444](#)

သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပု၍ ဝမ်းမခြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကခြင်းကိုလည်း အမှီပု၍ စိတ်ရွှင်လန်းမှုငြိမ်း ခြင်းရှိလိမ့်မည်။

ကံ့ကံ့	ကံ့ကံ့	ကံ့	ကံ့ကံ့	ကံ့ကံ့	ကံ့	10
ကယသလ္လတသသေသ	-ကံ့သို့-ကိုယ်တော်	မညသသူ	ယဟေဓဝါ	ပခြေ-မညသ	ငါ-၏-အရိုး	အလုံးစုံ
<a href="#">H5337</a>	<a href="#">H3644</a>	<a href="#">H4310</a>	<a href="#">H3068</a>	<a href="#">H0559</a>	<a href="#">H6106</a>	<a href="#">H3605</a>

ကံ့ကံ့	ကံ့ကံ့	ကံ့ကံ့	ကံ့ကံ့	ကံ့
-နံ့-ဆင်းရဲသေသူ	-နံ့-ဆင်းရဲသေသူ	-ကိုယ်တော်-မှ	-မှ-ခိုသလုံခံသေသူ	ဆင်းရဲသေသူ
<a href="#">H0034</a>	<a href="#">H6041</a>		<a href="#">H2389</a>	<a href="#">H6041</a>

: ကံ့ကံ့  
 -သူ-မှ-လုယသသေသ  
[H1497](#)





ကဏ္ဍ	အခန်း	အခန်း	အခန်း	အခန်း	အခန်း	အခန်း	22
အေးလှ-မညာ	မ	အရှင်	တိတဿဆိတဿတေမူ	မ	ယဟေဓဝါ	ကိုယ်တော်-မငြိ	
<a href="#">H7368</a>	<a href="#">H0408</a>	<a href="#">H0136</a>		<a href="#">H0408</a>	<a href="#">H3068</a>	<a href="#">H7200</a>	

: အရှင်  
- ငါ-မ

အိုတာဝရဘုရား၊ ကိုယ်တော်သည် သိမငြိတော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နတော်မမူပါနှင့်။  
အကျွန်ုပ်နှင့်ဝေးဝေးနတော်မမူပါနှင့်။

အခန်း	အခန်း	အခန်း	အခန်း	အခန်း	23
- နှင့်- ငါ-၏-အရှင်	ငါ-၏-ဘုရားသခင်	- ငါ-၏-တရားစီရင်-ကို	- နှင့်- ထတော်မူ	နိုးတော်မူ	
<a href="#">H0136</a>	<a href="#">H0430</a>	<a href="#">H4941</a>	<a href="#">H6974</a>	<a href="#">H5782</a>	

: အရှင်  
- ငါ-၏-တိုက်သခိုက်သသေသေ-ကို  
[H7379](#)

အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကခြင်း ကိုယ်ကို နိုးဆော်၍ ထတော်မူပါ။

အခန်း	အခန်း	အခန်း	အခန်း	အခန်း	24
- နှင့်- မ	ငါ-၏-ဘုရားသခင်	ယဟေဓဝါ	- ကိုယ်တော်-၏-ဖခြင်းမတဿခြင်း-အတိုင်း	စီရင်သတော်မူ	
<a href="#">H0408</a>	<a href="#">H0430</a>	<a href="#">H3068</a>	<a href="#">H6664</a>	<a href="#">H8199</a>	

: အရှင်  
- ငါ-ကို ဝမ်းမခြောက်သကငြိမ့်  
[H8055](#)

အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖခြင်းမတော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။  
သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမခြောက်ပြီစေနှင့်။

အခန်း	အခန်း	အခန်း	အခန်း	အခန်း	အခန်း	25
သူတို့-ပခြောက်ငြိမ့်	မ	ငါတို့-၏-ဝိညာဉ်	အာဟာ	- ခွဲ- သူတို့-၏-နှလုံး	သူတို့-ပခြောက်ငြိမ့်	မ
<a href="#">H0559</a>	<a href="#">H0408</a>	<a href="#">H5315</a>	<a href="#">H1889</a>		<a href="#">H0559</a>	<a href="#">H0408</a>

: အရှင်  
ငါတို့-ကို-မျိုချ  
[H1104](#)

အဲ၊ ငါတို့အလိုပည့်စုံပီပြာ မအောက်မေ့ကပြီစေ နှင့်။ ငါတို့သည် သူ့ကို မျိုပီပြာ၊ မပခြောက်ပြီစေနှင့်။

အခန်း	အခန်း	အခန်း	အခန်း	26
ဝမ်းမခြောက်သသူ	တစသပိုငြိသတညသား	- နှင့်- အရှင်ကသကခြောက်သစေ	ရှင်ကသကခြောက်သကငြိမ့်	
<a href="#">H8056</a>		<a href="#">H2659</a>	<a href="#">H0954</a>	

အခန်း	အခန်း	အခန်း	အခန်း
- နှင့်- အရှင်ကသကခြောက်သခြင်း	ရှင်ကသကခြောက်သခြင်း	ဝတဿဆင်သကငြိမ့်	ငါ-၏-အဆိုး
<a href="#">H3639</a>	<a href="#">H1322</a>	<a href="#">H3847</a>	

: အရှင်  
ငါ-အပေါ်-၌ - ထို- ကိုးမားသေသူ  
[H1431](#)

အကျွန်ုပ်၌ဘေးရန်ကပ်သည်အကခြင်းကို ဝမ်း မခြောက်သေသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကပြီစေသေ။  
အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရပျက်ခြင်းနှင့် ရှက်ကခြောက်ခြင်း

သက်ရောက်ပါစေသော။

	<b>၂၇၇၆</b> ငါ-၏-ဖခြင့်မတဿခငြး <a href="#">H6664</a>	<b>၂၇၇၇</b> အလိုရှိသဿ <a href="#">H2655</a>	<b>၂၇၇၈</b> -နှင့်-ဝမ်းမခြကဿကငြိမ့် <a href="#">H8055</a>	<b>၂၇၇၉</b> ရှုငဿလနဿးကငြိမ့်	27
<b>၂၇၈၀</b> ငါမြဿသကဿရး <a href="#">H7965</a>	<b>၂၇၈၁</b> -ထို-အလိုရှိသဿ <a href="#">H2655</a>	<b>၂၇၈၂</b> ယဟေဓဝါ <a href="#">H3068</a>	<b>၂၇၈၃</b> ကိမြငြစသော <a href="#">H1431</a>	<b>၂၇၈၄</b> အစဉဿ <a href="#">H8548</a>	<b>၂၇၈၅</b> -နှင့်-သူတို့-ပခြကငြိမ့် <a href="#">H0559</a>
				<b>၂၇၈၆</b> ကိုယ်တတ်-၏-ကျနဿ <a href="#">H5650</a>	

အကျွန်ုပ်၏ ဟုတ်မှန်ခြးဘက်၌ နသေဿတို့ သည် ရှင်လန်းစွာ သီချင်းဆို၍ ဝမ်းမခြကကပြစသော။ မိမိကျွန်ုပ် ချမ်းသာတိုးပွားခြးအကခြင်းကို နှစ်သက်တတ်မှုသဿ ထာဝရဘုရားသည် ဘုန်းကခြ်တတ် မှစသေတည်းဟု သူတို့သည် အစဉ်မပြတ် မငြိဆိုကပြ စသော။

<b>၂၇၈၇</b> -ထို-န <a href="#">H3117</a>	<b>၂၇၈၈</b> အလုံး-စုံ-သဿ <a href="#">H3605</a>	<b>၂၇၈၉</b> ကိုယ်တတ်-၏-ဖခြင့်မတဿခငြး <a href="#">H6664</a>	<b>၂၇၉၀</b> စဉဿးစား-မညဿ <a href="#">H1897</a>	<b>၂၇၉၁</b> -နှင့်-ငါ-၏-လျာ <a href="#">H3956</a>	28
				<b>၂၇၉၂</b> ကိုယ်တတ်-၏-ချီးမွမ်းခြး <a href="#">H8416</a>	

အကျွန်ုပ်သည်လည်း၊ ကိုယ်တတ်၏ ဖခြင့်မတ် တတ်မှုခြး အကခြင်းအရာကို မငြိဆို၍အစဉ်မပြတ် ကိုယ်တတ်ကို ချီးမွမ်းပါမည်။